

လက်စက နာ <let z-ga> 半长袖衣服
 လက်စကြီး/လက်စကြွေး I နာ <let sa' gyi:/let hsa' gyi:>大手
 大脚的：သူတိမှုဂျိုးခြေကျင့်ရှိသတဲ့မေမေလိုလက်စမကြီးသူ့တဲ့。听说他们习惯于节俭生活，不象妈妈那样大手大脚。 II
 နာ <let sa' gyi:> 一大把：ပါးပင်ကို～နှံနှံယင်သုံးလေးဆုံး
 တလက်ရတယ်။ 如果大把大把地拔秧，三、四次就满满一手。
 လက်စကြေး နာ <let sa' gywin:> 手头没完的事
 လက်စကြွေး နာ <let sa' khyei za:> 入门，基础：ပွဲမတကြို့
 နှစ်ကြို့သာ့ကြောက်လုံးသော်လည်း～ ရိုလာသောအခါကျွန်တော်
 လည်းမေကြောက်တော့ပါ။ 头一两次有些害怕，摸到一些山路以后也就不紧张了。
 လက်စအောင် ကာ <let sa' hset> 继续做(业已开始做的事情)
 လက်စတုံး ကာ <let sa' ton:> ①完事 ②死 ③杀掉，弄死：
 ဖို့အကောင်ကို～လိုက်။ 把那个家伙干掉。
 လက်စတင်းတင်း ကာ <let sa' tin: din:> = လက်စတင်းလန်း
 လက်စတင်းလင်း ကာ <let sa' tin: lin:> = လက်စတန်းလန်း
 လက်စတန်းလန်း ကာ <let sa' tan: lan:> 半途而废，有头无尾
 လက်စပြု ကာ <let sa' pyu:> 开始做
 လက်စပြုတ ကာ <let sa' pyat> 把手头的事做完，把正在做的事告一段落
 လက်စပေါ် ကာ <let sa' phaw> 启发，指点
 လက်စပောက် ကာ <let sa' phyaut> 消除痕迹
 လက်စလက်ငုတ် နာ <let sa' let ngout> = လက်ငုတ်
 လက်စလက်နဲ့ နာ <let sa' let na:> ①才能：～ရှိသူ 有才能的人 ②已经开始做的事
 လက်စသေး ကာ <let sa' thei> (罕) ①精细 ②结束(工作)，解决(问题)
 လက်စသတ် ကာ <let sa' that> 收尾，结束；把手头的事做完，把正在做的事告一段落：သူကချက်ချင်းပြန်မပြောသေးပထမ်းကို～လိုက်သည်။ 他没有马上搭腔先把饭吃完了。 / သူ့တပည့်များကဆက်လက်၍～သည်။ 他的徒弟们把事继续做完了。
 လက်စသတ်တေး ပါ <let sa' that taw> 原来……：～ဒီလိုကို။ 原来如此！ / ကိုယ်ရှာလိုက်ရတာ～ဒီမှာလာပြီးထိမ်းတွေ့နေတာကို။ 我找得你好苦啊！原来你在这儿享受呐！
 လက်စသို့ ကာ <let sa' thein:> = လက်စသတ်
 လက်စား ကာ <let sa:> 以变工形式，相互(帮助)
 လက်စားကူ့ ကာ <let sa: ku> 变工互助：ဝပါးမဗုံးသေးတဲ့လယ်ကလယ်သမားတွေအနေနဲ့မျဉ်နေတဲ့လယ်ကို～ပီးရိုတိနိုင်တာပေါ့။
 自己田里的稻还没熟的农民可以与稻子已经成熟的农民变工收割。
 လက်စားခေါ် ကာ <let sa: khaw> (相互间)求助

လက်စားခေါ် ကာ <let sa: khyei> 报复：～ရေးဝါး复仇主义
 လက်စားလိုက် ကာ <let sa: lait> 去帮助干，变工，互助：～အန္တာ 互换工队，互助组 / ～တဲ့စာရင်းတော့လတိုင်းတွက်ရတယ်။ 每天晚上都要算换工的帐目。
 လက်စော် နာ <let sei gan> 手下，佣人
 လက်စပဲလို့ နာ <let son pa' lo:> 一种舞蹈动作(参见ပလိုက်条)
 လက်စုံမိုး ကာ <let son mo:> 举掌合十：～ရှိရှိပါ၏။ 双手合十朝拜。
 လက်စုံရှုက် ကာ <let son shet> 两手交叉捂胸，双臂抱在胸前
 လက်စောင်းမြောင်း နာ <let saun' khyei zaun:> 备用的钱或物：～သိမ်းသာ့ရသောနှင့်ဆီစစ်စစ်ပုလင်းကိုယူလာသည်။ 拿出了一瓶备用的好芝麻油。
 လက်စောင်းပွဲ နာ <let saun' out sa> 备用的财物
 လက်စောင်း နာ <let saun> ①好伙伴，随从 ②放在身旁备用的东西
 လက်စောင်းဆရာ နာ <let saun hs-ya> 需要时能给予自己帮助的老师
 လက်စောင်းတပည့် နာ <let saun d-be:> 跟班，随从
 လက်စောင်းလက်ကူ့ နာ <let saun let ku> 好帮手，随从
 လက်စောင်းလက်နားး နာ <let saun let na:> 放在身边备用的东西
 လက်စောင်း နာ <let saun:> ①手掌侧面：အုတ်ကို～ခုတ်တယ်။ 用掌劈砖。②(军队)翼
 လက်စောင်းတက် ကာ <let saun: tet> (军队)两翼向前推进
 လက်စောင်းထောင်း ကာ <let saun: htet> 能力大，才能出众：ဆရာတက်တပည့်～(成)青出于蓝胜于蓝
 လက်စုံး နာ <let sin:> ①能力 ②事情，情况
 လက်စုံးသိ ကာ <let sin: thi:> 了如指掌
 လက်စုံး နာ <let si:> ①衣服的紧袖口 ②缅式服装袖口上的尖形装饰物
 လက်စုံး ကာ <let san:> 试验，试
 လက်စွဲ I နာ <let swe:> ①常用的，袖珍的(手册、东西、人)：ကျောင်းသား～စာအုပ် 学生手册 ②跟班，随从，伙伴 ③丑角 II ကာ <let swe:> 拿着，握住：အခါကားရွှေငွေပူလဲတဲ့ခွန်တိုကို～ကုန်လျက် 有些人常随身带着金银珠宝 / ခြောက်လျှော့ပြုးသေနတိုကို～လျက် 手里拿着左轮手枪……
 လက်စွဲစာ နာ <let swe: sa> 手册，袖珍本
 လက်စွဲစာအုပ် နာ <let swe: sa out> 手册，袖珍本
 လက်စွဲဆရာဝန် နာ <let swe: hs- ya wun> 私人医生，经常求治的医生